

ပိုက်မ က၊ <pait ma'> (诗)照拂,照顾,照料
 ပိုက်မင်းသား န၊ <pait min: dha:> 在海里用的拴有鱼钩的一种鱼网
 ပိုက်ယဉ် က၊ <pait yin> (诗)照拂,照顾,照料
 ပိုက်ယမ်း က၊ <pait yan:> (诗)照拂,照顾,照料
 ပိုက်လကွင်း န၊ <pait l-gwin:> 一臂
 ပိုက်လုံး န၊ <pait lon:> 管子
 ပိုက်လင်း န၊ <pait lain:> [英 pipeline] 管道
 ပိုက်လမ်း န၊ <pait lan:> [英·缅 pipe + လမ်း] 管道
 ပိုက်လွယ် က၊ <pait lwe> 抱,背负在身上
 ပိုက်လှေ န၊ <pait hlei> 撒网的小渔船
 ပိုက်ဝမ်းပူ န၊ <pait wun: bu> 一种大拖网
 ပိုက်သမား န၊ <pait th-ma:> 打鱼人,渔民
 ပိုက်ဆို က၊ <pait hso> (书) = ပိုက်ကျုံး
 ပိုက်သိမ်း က၊ <pait thein:> (书) = ပိုက်ကျုံး
 ပိုက်သွင်း က၊ <pait thwin:> (书) = ပိုက်ကျုံး
 ပိုက်အိတ် န၊ <pait eit> 网袋,网兜
 ပုဂ္ဂလဓိဋ္ဌာန် ကဝ၊ <pout g-la' deit htan> [巴]【哲】主观;针对某人
 ပုဂ္ဂလနာမ်စား န၊ <pout g-la' nan za:> 【语】人称代词
 ပုဂ္ဂလိက နဝ၊ <pout g-li' ka'> [巴]私人的,个人的: ~ ကျောင်း 私立学校 / ~ ခါနဲ့ 对某个人的布施 / ~ လုပ်ငန်း 私人企业 / ~ လုပ်ငန်းရှင် 私营企业家 / ~ အကျိုးစီးပွား 个人利益
 ပုဂ္ဂလိကပိုင် နဝ၊ <pout g-li' ka' bain> 私人的,私人所有的: ~ စီးပွားရေးလုပ်ငန်း 私营经济事业 / ~ ဖစ္စည်း 私人财产
 ပုဂ္ဂလိကပိုင်ဆိုင်မှု န၊ <pout g-li' ka' pain hsain hmu'> 私人所有制
 ပုဂ္ဂိုလ် န၊ <pout ko> [巴] ①人,动物 ②人士: ~ ကျော် 知名人士 / ~ ထူး 杰出的人,伟人 / ~ ရေးဆက်ဆံမှု 私人交往 / ~ ရေး 私事,个人事务 / ကျနော် ~ သဘောအရပြောရမယ်ဆိုလင်.....我个人的看法是.....
 ပုဂ္ဂိုလ်စွဲ န၊ <pout ko zwe:> 成见: ~ ပုတ်ခတ်ပြောဆိုသည်။ 人身攻击。 / ~ ကြည်ညိုမှု 个人崇拜 / ~ မရှိပါ။ 没有个人成见。
 ပင့် က၊ <pin'> ①抬起,举起,提起: တောင်းဘိ ~ သည်။ 把裤子卷起。 / ကန့်လန့်ကာ ~ သည်။ 撩起帘子。 / အင်္ကျီလက် ~ သည်။ 卷起袖子。 / မျက်ခုံးကို ~ လိုက်သည်။ 把眉毛一扬。 ③推波助澜: မီးလောင်ရာလေ ~ ။ 火上加油。 ④吹捧: ~ ပြောသည်။ 吹捧。 ⑤抬举,扶助: လူကြီးတွေပိုင်း ~ ပေးလို့သူကြီးပွားသွားတာပါ။ 因为有许多名流一齐扶助他才变得有钱有势。 ⑥恭请(僧侣,佛,医生等): ဆရာဝန်သွား ~ မည်။ 去请大夫。

ပင့်ကူ န၊ <pin' gu> 【动】蜘蛛
 ပင့်ကူကကန်း န၊ <pin' gu g-nan:> 【动】蜘蛛蟹 (crab spider)
 ပင့်ကူချည် န၊ <pin' gu gyi> 蜘蛛丝
 ပင့်ကူဆွဲချ န၊ <pin' gu hswe: gya'> 蜘蛛网上的死蜘蛛
 ပင့်ကူနီ န၊ <pin' gu ni> 红蜘蛛(玫瑰花的害虫)
 ပင့်ကူမျှင် န၊ <pin' gu hmyin> 蜘蛛丝
 ပင့်ကူမြွေ န၊ <pin' gu hmei:> 壁钱在墙上织成的白色圆形的囊
 ပင့်ကူအိမ် န၊ <pin' gu ein> ①蜘蛛网 ②乱蓬蓬的东西,乱成一团的東西
 ပင့်ကန် န၊ <pin' gan> = ပါးကန်
 ပင့်ခေါ် က၊ <pin' khaw> 恭请(和尚,医生等)
 ပင့်ချီ က၊ <pin' khi> = ပင့်ခေါ်
 ပင့်ဆော် က၊ <pin' hsaw> ①刮风: မြောက်လေ ~ သဖြင့်အလွန်ချမ်းအေးလှ၏။ 由于刮北风,天气很冷。 ②抬举,保佑: အတိတ်ကုသိုလ်ကံ ~ သဖြင့်လူချမ်းသာဖြစ်လာသည်ဟုသူကထင်မှတ်သည်။ 他认为正是由于过去积德才变富的。
 ပင့်ဆောင် က၊ <pin' hsaun> 恭迎(佛象)
 ပင့်တင် က၊ <pin' tin> 抬起,举起: မျက်လွှာကိုအထက်သို့ ~ သည်။ 把眼皮抬起。
 ပင့်ထောက် က၊ <pin' htaut> 扶助,支撑: သစ်ကိုင်းညွတ်ကျနေသည့်ကိုတိုင်ဖြင့် ~ ထားသည်။ 用柱子把弯垂的树枝支起来。
 ပင့်ပေး က၊ <pin' pei:> 举起,抬起: သည်ဝန်ထုပ်ကိုတစ်ဆိတ် ~ ပါ။ 请帮我把这行李抬一抬。
 ပင့်ဖိတ် က၊ <pin' pheit> 恭请(僧侣,医生等)
 ပင့်မြှောက် က၊ <pin' hmyaut> 捧,抬举: လူအချို့က ~ ကြသော်လည်းသူသည်မြှောက်မသွားပေ။ 尽管有一些人吹捧他,但他并没有飘飘然。
 ပင့်လျှောက် က၊ <pin' shaut/pin' hlyaut> 恭请: အလှူခံကြတော်မူပါဘုရားဟုရဟန်းသံဃာတော်များကို ~ ။ 恭请僧伽接受布施。
 ပင့်သံဃာ န၊ <pin' than ga> 专门受到邀请接受布施的僧侣
 ပင့်သက် န၊ <pin' dhet> 气息
 ပင့်သက်ချ က၊ <pin' dhet khya'> 轻轻叹气
 ပင့်သက်ဖြာ က၊ <pin' dhet phyra> 喘气
 ပင့်သက်မ က၊ <pin' dhet ma'> 呼吸
 ပင့်သက်ရှူ က၊ <pin' dhet shu> ①轻轻吸气 ②(喻)没有办法,勉强干某件事: မချစ်သော်လည်းအောင်ကာနမ်း၊ မနမ်းသော်လည်း ~ ။ (成)尽管不喜爱,仍勉强接受。
 ပင့်သက်ရှိုက် န၊ <pin' dhet shait> 轻轻吸气
 ပင် I မ၊ <pin> 根,棵: သစ်တ ~ 一棵树 / သံတ ~ 一